

သူစိမ်းမြန်လူ နှ၊ <thu zein: myan lu> (古)生人, 外人
 သူစိမ်းလူစိမ်း နှ၊ <thu zein: lu zein:> 生人
 သူစိမ်းသူကျက် နှ၊ <thu zein: thu gyet> 自己所接触过
 的生人和熟人
 သူစိမ်းသူရွမ်း နှ၊ <thu zein: thu yun:> 生人
 သူဆင်းရဲ နှ၊ <thu zin: ye:> 穷人
 သူဆွံ့ နှ၊ <thu zun'> ①哑巴 ②瘫子
 သူဇာသနင်း နှ၊ <thu za' th-nin:> (诗)天帝
 သူဇာ နှ၊ <thu za> = သုဇာတာ
 သူဇာပျို နှ၊ <thu za pyo> 少女
 သူဌေး နှ၊ <th-htei:> 富翁, 阔佬
 သူဌေးမြစ်ခွေးမြစ် ကဝ၊ <th-htei: byit khwei: byit> 孤注一
 擲, 不顾一切
 သူဌေးသူကြွယ် နှ၊ <th-htei: th- gywe> = သူဌေး
 သူတကာ နှ၊ <thu d-ga> 所有人, 其他人
 သူတခွန်းငါတခွန်း I နှ၊ <thu t-khun: nga t-khun:> 小争
 执, အကြီးအကျယ်မဟုတ်ပါဘူး၊ ~ မြစ်ကြတာပါ။ 不是很厉
 害的争吵, 只是小的争执。 II ကဝ၊ <thu t-khun: nga
 t-khun:> 你一言我一语, 七嘴八舌, ~ ဝိုင်းဝန်းပြောကြ
 သည်။ 大家七嘴八舌地说了一通。
 သူတထူး နှ၊ <thu t-htu:> 别人, 人家, 他人
 သူတပါး နှ၊ <thu d-ba:> 别人, 人家, 他人, ~ ကိုအားကိုး
 သည်။ 依靠别人。
 သူတပြန်ကိုယ်တပြန် ကဝ၊ <thu d- byan ko d-byan> 相互
 地(攻击, 打), ~ ဆဲတယ်။ 相互谩骂。 / ~ ထိုးကြတယ်။
 相互殴打。
 သူတပြန်ငါတပြန် ကဝ၊ <thu d-byan nga d-byan> = သူတ
 ပြန်ကိုယ်တပြန်
 သူတဖက်သား နှ၊ <thu t-bet tha:> 别人, 对方, ~ နားမ
 ခံသာအောင်မပြောနဲ့။ 别说得那么难听, 让对方难以接受。
 သူတမျိုးငါတဖုံ ကဝ၊ <thu t-myo: nga t-phon> 各搞一套
 地, 各不相同地
 သူတလူငါတမင်း ကဝ၊ <thu t-lu nga t-min:> ①四方割
 据 ②各自为政
 သူတလဲငါတလဲ ကဝ၊ <thu t-le: nga t-le:> 相互, 轮流地,
 ~ တရားစွဲနေကြသည်။ 两个人互相控告。 / ~ လုပ်လိုက်ရာ
 မကြာမီပြီးသွားသည်။ 你也干我也干, 不一会儿就干完了。
 သူတလှည့်ငါတပြန် ကဝ၊ <thu t-hle' nga t-byan> = သူတပြန်
 ကိုယ်တပြန်
 သူတော် ဝ၊ <thu daw> ①【佛】修行者, 行者 ② = ဝိုးသ
 တော်
 သူတော်ကောင်း နှ၊ <thu daw gaun:> 善人, 好人, 君子,
 同义词有: သူတော်ကောင်း၊ သူတော်စစ်၊ သူတော်စွာ၊ သူတော်မြတ်၊
 သူတော်မွန်

သူတော်စင် နှ၊ <thu daw zin> 善人, 贤人
 သူတော်ယောင် နှ၊ <thu daw yaun> 伪君子, 伪善者
 သူတော်သူမြတ် နှ၊ <thu daw thu myat> 圣人, 贤人
 သူတောင်းစား နှ၊ <dh-daun: za:> 乞丐, 叫花子
 သူထင်သူသိ ကဝ၊ <thu htin thu thi'> 公开地, 明显地
 သူနာ နှ၊ <thu na> 病人, 患者, ~ ကုတင် 病床 /
 ~ ခန်း 病房 / ~ စောင့် 看护病人者 / ~ စစ်တမ်း
 病历 / ~ တင်ကား 救护车 / ~ တင်တပ်ဖွဲ့ 担架队
 / ~ တင်ယာဉ် 救护车 / ~ ထမ်းစင် 担架 / ~ ရုံ
 诊所
 သူနာကိုယ်ရ ကဝ၊ <thu na ko ya'> 损人利己地
 သူနာကိုယ်သာ ကဝ၊ <thu na ko tha> 损人利己地
 သူနာပြု နှ၊ <thu na byu'> 护士, ~ ကား 救护车 /
 ~ ခန်း 救护室 / ~ ဆရာမ 女护士 / ~ ဆရာမ
 အတတ်သင်တန်း 护士训练班 / ~ တပ် 救护队
 ~ မူး 护士长 / ~ ရုံ 救护站 / ~ အတတ် 护
 理术, 急救术 / ~ အတတ်သင်ကျောင်း 护士学校
 သူနိုင်ငါညှင်း ကဝ၊ <thu nain nga hnyin:> 谁得势谁就
 欺负对方, 互相以势压人
 သူနပ် နှ၊ <thu nout> 贱民
 သူနပ်သူစွဲ နှ၊ <thu nout thu bwe:> 贱民
 သူနမ်း နှ၊ <thu hnan:> 疯子, 狂人
 သူပုန် နှ၊ <dh- bon> 造反者, 起义者, 暴动者
 သူပုန်စား နှ၊ <dh- bon za:> (古)食客, 门人, 化缘者
 သူပုန်ထ က၊ <dh-bon hta'> 起义, 暴动, 造反
 သူပုန်သူကန် နှ၊ <dh- bon dh- gan> = သူပုန်
 သူပျက် နှ၊ <thu byet> 坏蛋, 坏人
 သူပျက်သူလောင် နှ၊ <thu byet thu laun> = သူပျက်
 သူပြောငါပြော နှ၊ <thu byaw: nga byaw:> 人们的议论,
 ဒီလိုပေါ့၊ ~ နဲ့သိကုန်တာပေါ့။ 可不是吗? 大家一传都
 知道了。 / မင်းအကြောင်း ~ များနေတယ်။ 对你的情况
 大家都在议论纷纷。
 သူပြောလူပြော နှ၊ <thu byaw: lu byaw:> = သူပြောငါပြော
 သူပုန်းစား နှ၊ <thu bon: za:> 乞丐, 叫花子
 သူမ နှ၊ <thu ma'> 她
 သူမသာကိုယ်မသာ ကဝ၊ <thu m-tha ko m-tha> 不分胜负,
 不分上下, 旗鼓相当, ပိန်ပေါင်ရိုက်ကြတာ ~ ပါပဲ။ 乒乓
 球比赛分不出高低。
 သူမသာငါမသာ ကဝ၊ <thu m-tha nga m-tha> = သူမသာ
 ကိုယ်မသာ
 သူမိုက် နှ၊ <thu mait> 坏人, 恶人
 သူများ နှ၊ <thu mya:> ①他人, 别人, ~ မသိစေနဲ့။ 别让
 他人知道! ②人家(指“我”, 有亲热或俏皮的意味), ~
 ကပြင့်မျှော်လိုက်ရတာရှင်။ 叫人家等得好苦哟! / ~ ဘာသာ